

အနက်ငပ် လုံးတွဲကြိယာ အချို့၏ ဇီမြစ်

ညီမ်းညီမ်း*

ဓာတ်မ်းအကျဉ်း

ဤစာတမ်းတွင် အနက်ငပ် လုံးတွဲကြိယာအချို့၏ အကြောင်းကို ရေးစာပေများ၊ အနက်ဖွင့်ကျမ်းများ၊ အဘိဓာန်များကို အခြေဖြစ် လေ့လာထားပါသည်။ မြန်မာစာပေ အဦးအစဖြစ်သော ပုဂံခေတ်အခါက မြန်မာဘာသာစကားတွင် လုံးချင်းကြိယာများကို အသုံးများသော်လည်း နောက်ပိုင်းခေတ်များတွင် လုံးတွဲကြိယာများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။ ထိုလုံးတွဲကြိယာတို့တွင် အချို့သည် ရှေ့ကြိယာတို့၏ အနက်မှာ ထင်ရှားသော်လည်း နောက်ကြိယာ၏ အနက်မှာ ကွယ်လျက်ရှိသည်။ အချို့မှာမူ ကြိယာတစ်လုံးစီ ခွဲထဲတဲ့က်လျင် အနက်ပြောင်းသွားပြန်သည်။ ယခင်က ကြိယာအဖြစ် အသုံးပြုခဲ့သည့် စကားတို့သည် နောက်ဆက်များ၊ ပစ္စည်းများအဖြစ် အသုံးရွှေ့သွားသည်ကိုလည်း တွေ့ရပါသည်။ ထိုလုံးတွဲကြိယာများကို အနက်ကြံ့ဆကြည့်ခြင်းအားဖြင့် မြန်မာဘာသာစကားမှ အနက်ငပ်ကြိယာတို့အကြောင်းကို လေ့လာဖော်ထုတဲ့နိုင်ရန် ရည်ရွယ်ပါသည်။

သော့ရျက်ဝေါဟာရ

- အနက်ငပ်ကြိယာများ၊ မြန်မာစကားအနက်ဖွင့်ကျမ်းများ၊ အဘိဓာန်များ။

နိဒါန်း

မြန်မာဘာသာစကားတွင် ရှေ့ဝဏ္ဏ၏ အဓိပ္ပာယ် ပိုမိုလေးနှက်လာအောင် နောက်ဝဏ္ဏက ထောက်ပံ့ပေးနေသော နှစ်လုံးတွဲကြိယာများ ရှိပါသည်။ ထိုကြိယာများကို အသုံးပြုနေသော်လည်း ဝဏ္ဏတစ်ခုချင်းစီ၏ အဓိပ္ပာယ်ကို မြန်မာစကားပြောဆိုနေသူများ ကိုယ်တိုင် အမှုပဲအမှတ်မဲ့ ထားတတ်ကြသည်။

ထို့ကြောင့် မိမိတို့ကိုယ်တိုင် သုံးနှုန်းပြောဆိုနေပါသော်လည်း အချို့တွဲဖက်ဝဏ္ဏ၏ အဓိပ္ပာယ်ကို မေးလျှင် ပိုပိုပြင်ပြင် ဖြေဆိုနိုင်မှု မရှိသည်ကို တွေ့ရသည်။ သာကေအဖြစ် ‘ဝတ်စား’ ဟူသော နှစ်လုံးတွဲကြိယာတွင် ‘ဝတ်ဆင်’ သည်ကို ရည်ညွှန်းပြောဆိုသော စကားဖြစ်ပါသော်လည်း အနောက်ကြိယာသည် အဘယ်ကြောင့် ‘စား’ ဖြစ်နေရသနည်း။ ‘စား’ သည် မည်သည်ကို ဆိုလိုသနည်း။ ‘စား’သည် ဝါးမျိုးသည် ဆိုသည့် အနက်မျိုးအပြင် မည်သည့်အနက်ရသနည်း စသည်ဖြင့် ဆန်းစစ်ကြည့်ပါက မြန်မာစကားတွင် ‘စား’ ၏ အဓိပ္ပာယ်သည် ငပ်နေပြီဟု ဆိုနိုင်ပါသည်။

* ဒေါက်တာ၊ ပါမောက္ဍ၊ မြန်မာစာဌာန၊ ရန်ကုန်တဗ္ဗာဌီလ်

အချို့သော နှစ်လုံးတွဲကြိယာများပါ ဝဏ္ဏအချို့သည် မြန်မာဘာသာစကားလေ့လာသူများအတွက် အနက်ငပ်နေပြီး ထိအနက်တိုကို ဆန်းစစ်ရန် ပညာရှင်တို့ကို စိန်ခေါ်လျက် ရှိပါသည်။ သာမကအားဖြင့် ‘လိမ်မာ’ တွင်ပါသော ရှေ့ဝဏ္ဏ ‘လိမ်’၊ ‘ပျောပါး’ တွင်ပါသော နောက်ဝဏ္ဏ ‘ပါး’၊ ‘စောကား’တွင် ပါသော ‘စော’ နှင့် ‘ကား’ စသည်တို့သည် မည်သည့်အဓိပ္ပာယ်ကို ဆောင်နေပါသနည်း ဟု တွေးတော ဆန်းစစ်ရန် လိုပါသည်။ ယနေ့ အသုံးတွင်နေသော ‘လိမ်မာ’ ဟူသော စကား၏ အဓိပ္ပာယ်ကို နားလည်သော်လည်း ‘လိမ်’ ၏ အဓိပ္ပာယ်သည် လိမ်ညာ/ကွွဲကောက် ဟူသည့် အနက်မျိုးနှင့် အလုမ်းကွာနေသည်။ ‘ပျောပါး’ တွင် ‘ပျော’ ဆိုသည့် အဓိပ္ပာယ်ကို နားလည်သော်လည်း ‘ပါး’ ဟူသော ဝဏ္ဏ၏ အဓိပ္ပာယ်ကို နားမလည် နိုင်ပါ။ ‘စောကား’ ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို နားလည်သော်လည်း ‘စော’ နှင့် ‘ကား’ ဝဏ္ဏတစ်ခုချင်း၏ အဓိပ္ပာယ်ကို ‘စောကား’၏ အဓိပ္ပာယ်နှင့် ဆက်စပ် နားမလည်နိုင်ပါ။ ထိုကဲ့သို့ အနက်ငပ် နေသော နှစ်လုံးတွဲ ကြိယာများ၏ စောမြစ်ကို ဤစာတမ်းတွင် ဖော်ထဲတ်ရန် ကြိုးစားပါမည်။ မြန်မာဘာသာသည် လုံးချင်းအနက် အဓိပ္ပာယ်ဆောင်သော ဘာသာစကားဖြစ်သည် ဟူသော အချက်ကို ပောနပြုပြီး လေ့လာမည်ဖြစ်ပါသည်။ အလေ့လာခံတို့မှာ ဝတ်စား၊ လေးစား၊ ရယ်မော လိမ်မာ တို့ ဖြစ်ပါသည်။

မင်းကြီး မင်းလှမဟာရေယနနှစ်သာကြွေဘွဲ့ခံ အတွင်းဝန် ရွှေတိုက်ဝန် ပေါက်မြှုပ် မြို့စားမင်းက ဝေါဟာရလိုနတ္ထဒီပနီကို မိတ်ဆက်ရာတွင် ဝေါဟာရစကား တို့သည် ရှေးအခါက တစ်မျိုး တစ်ဘာသာတည်းပင် ဖြစ်လင့်ကစား နောက်နောင်းသောအခါ လူအမျိုးမျိုး ဘာသာအမျိုးမျိုးတို့ ရောနောမိတ်တတ်သောကြောင့် မည်သည့် ဘာသာစကား တွင်မဆို ဘာသာ ၃-၄မျိုး ရောစပ်တတ်ပါသည်။ မြန်မာဘာသာစကားတွင်လည်း သက္ကတ၊ ပါ၌ဘာသာတို့ ရောနောရှင်သနခဲ့သည်။ နောက်ပိုင်းတွင် အခြား ဘာသာ စကားများပါ ရောလာနေပြီ ဖြစ်သည်။ ဤသို့ စပ်နောယူက်လျှက်နေရာ၌ မြန်မာ ဘာသာရင်း သက်သက်မှုကား အမည်ဝေါဟာရ တစ်ခု တစ်ခုကို အသံအကွာရာ တစ်လုံးတစ်လုံးစီသာ ရှိတတ်ခြင်း၊ အချို့နှစ်လုံးစီ ရှိသော်လည်း အနည်းငယ်များသာ ရှိခြင်းများကို ဒေသနှစ်ရ အကြားအမြင်အားဖြင့် လည်းကောင်း၊ ဘာသာစကား၏ သဘောလက္ခဏာကို ထောက်သဖြင့်လည်းကောင်း ယုံကြည်မှတ်ထင်သင့်သည်^၁ ဟု ဖော်ပြထားသည်။

^၁ ဇေယာသံယာ၊ မဟာ့သ၊ ၁၉၆၃၊ နှီး။

ထိဖော်ပြချက်အရ မြန်မာဘာသာစကားသည် လုံးချင်းစကားလုံးများဖြင့် တည်ဆောက်ထားပြီး လုံးတွဲစကားလုံး အနည်းငယ်သာ ရှိသည်ဟု ဆိုနိုင်ပါသည်။ ပုဂံခေတ်တွင် လုံးချင်းစကားလုံးများဖြင့် ရေးသားခဲ့သော်လည်း နောက်ပိုင်းတွင် နာမဲ့၊ ကြိုယာလုံးတွဲစကားလုံးများဖြင့် ဝေဝေဆာဆာ အသုံးပြု ရေးသားလာကြသည်။ ဘာသာစကား ဖွံ့ဖြိုးတိုးတက် စည်ပင်လာသည်ဟု ဆိုနိုင်သော်လည်း အချို့ လုံးတွဲ များတွင် မည်သည်က အရင်းအမြစ်ဖြစ်သည်ကို ဖော်ထုတ်ရန် ခက်ခဲလာသည်။ အချိန်ကြောမြင့်သည်နှင့်အမျှ အနက်ပြောင်းလဲသွားခြင်း၊ ကွယ်ပျောက်သွားခြင်းများ ဖြစ်လာသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် ဤစာတမ်းတွင် မြန်မာလုံးတွဲကြိုယာ များ၏ အကြောင်းကို လေ့လာဖော်ထုတ်နိုင်ရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။

မြန်မာလုံးတွဲကြိုယာများ၏ တွဲစပ်ပုံ

မြန်မာလုံးတွဲကြိုယာများ၏ စောင့်မြှင့်ကို မဖော်ထုတ်မိ လုံးချင်းအခိုပ္ပာယ်ကို ရူးစမ်းပြီးမှ တွဲစပ်ပုံကို ဆန်းစစ်ရန် လိုအပ်ပါသည်။ တွဲစပ်ထားသော လုံးချင်းကြိုယာ တို့သည် အနက်တူသည်လည်း ရှိသလို ကွပ်းနေသည်လည်း ရှိပါသည်။ ထိုကြိုယာ တို့၏ စကားလုံးအရင်းအမြစ်ကို တိကျသေချာအောင် ဖော်ထုတ်ပြီးမှ လုံးတွဲ ကြိုယာတို့ တွဲစပ်ထားပုံကို ခွဲခြားကြည့်လျင် အောက်ပါအတိုင်း ငါးမျိုး တွေ့ရ ပါသည်။

(က) ကြောင်းတူ သံကွဲ လုံးတွဲများ

အနက်တူပြီး အသံကွဲသည့် ဝဏ္ဏများကို ပေါင်းစပ်တွဲသုံးထားသည့် လုံးတွဲ ကြိုယာများကို ဆိုလိုသည်။ ပြောဆို၊ ကြည့်ရှာ၊ သန့်စင်၊ ခွဲခြမ်း၊ ဝင်၊ စိတ်ဖြာ၊ ပြုမှု စသည့် လုံးတွဲကြိုယာများတွင် ပြောနှင့်ဆို၊ ကြည့်နှင့်ရှာ၊ သန့်နှင့်စင်၊ ခွဲနှင့်ခြမ်း၊ ဝင်နှင့်၊ စိတ်နှင့်ဖြာ၊ ပြုနှင့်မူ တို့သည် အနက်အားဖြင့်တူညီပြီး အသံထွက် ကွဲနေသည့် ကြိုယာများ ဖြစ်သည်။ အနက်တူသည့် ကြိုယာနှစ်လုံးကို တွဲပြီးသုံးသည့် အတွက် ကြိုယာ၏ အခိုပ္ပာယ်ကို ပိုမိုလေးနောက်လာစေကြောင်း တွေ့ရပါသည်။

(ခ) အနက်ကွဲ လုံးတွဲများ

အနက်ကွဲသော်လည်း တွဲသုံးလေ့ရှိသည့် လုံးတွဲကြိုယာများကို ဆိုလိုသည်။ နေထိုင်၊ သွားလာ၊ စားသောက်၊ လုပ်ကိုင်၊ ကြိုစိုး စသည့် လုံးတွဲများတွင် နေနှင့်ထိုင်၊ သွားနှင့်လာ၊ စားနှင့်သောက်၊ လုပ်နှင့်ကိုင်၊ ကြိုနှင့်ဆို စသည့်

ကြိယာတို့သည် အနက်ကွဲသော်လည်း လုံးတွဲအနေဖြင့် မြန်မာဘာသာစကားတွင် ရှိနေကြသည်။ သုံးနေကြသည်။ အနက်ကွဲကြိယာတို့ကို တွဲသုံးထားသော်လည်း မြန်မာစကား ပြောဆိုနေသူတို့သည် ထိုအနက်နှစ်ခု ကွဲပြားနေမှုကို ဂရမပြု နားလည်မှုကို အခြေခံကာ ပြောဆိုသုံးနှစ်ဦးနေကြာင်း တွေ့နိုင်သည်။

(က) ရှေ့နောက်ဖြစ်စဉ် လုံးတွဲများ

တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေသည့် အပြုအမှုကို ဖော်ပြနေသော လုံးတွဲကြိယာ များကို ဆိုလိုသည်။ လာပြော၊ ဝင်ထိုင်၊ စားကြည့်၊ ရေးမှတ်၊ မိန့်ကြား၊ နာယူ၊ လိုက်ပြော စသည့် လုံးတွဲကြိယာတို့သည် ရှေ့နောက်ဖြစ်စဉ်တို့ကို တွဲပြီးဖော်ပြ နေသော ကြိယာများ ဖြစ်သည်။ ‘တစ်ခုဖြစ်ရင် လာပြောလှည့်’၊ ‘ဝင်ထိုင် သွားပါဦး’၊ ‘ကောင်းမကောင်း စားကြည့်လေ’၊ ‘သေသေချာချာ ရေးမှတ်ထားရဲ့လား’၊ ‘ဆရာတော် မိန့်ကြားသွားတဲ့အတိုင်း လုပ်မှာပါ’၊ ‘လူကြီးတွေပြောတာကို နာယူရမှာ မင်းတို့အလုပ်ပဲ’၊ ‘တို့ပြောတာကို လိုက်ပြောနေတာလား’ စသည့် သာဓကတို့တွင် အပြုအမှုဖြစ်စဉ်အတိုင်း ကြိယာတို့ကို တွဲဖက်ရေးသားကြာင်း ပေါ်လွင်သည်ကို တွေ့နိုင်ပါသည်။

(ဃ) ကြိယာဝိသေသန နှင့် ကြိယာ လုံးတွဲများ

ရှေ့ကြိယာက နောက်ကြိယာကို အထူးပြုနေသော လုံးတွဲကြိယာများကို ဆိုလိုသည်။ ရမ်းလုပ်၊ ညာပြော၊ ရောယောင်၊ လုညွှဲဖြား၊ လျောင်ရယ် စသည့် လုံးတွဲကြိယာတို့တွင် ရှေ့ကြိယာများသည် နောက်ကြိယာများကို အထူးပြုနေသည်ကို သတိပြုရန် ဖြစ်သည်။

“သူက ရမ်းလုပ်တတ်တယ်”

‘ရမ်းလုပ်’တွင် ‘ရမ်း’သည် နောက်ကြိယာ ‘လုပ်’ (ပြုလုပ်)ကို အထူးပြုသည်။

“ငါကို ညာပြောပြန်ပြီးလား”

‘ညာပြော’တွင် ‘ညာ’သည် နောက်ကြိယာ ‘ပြော’ (ပြောဆို)ကို အထူးပြုသည်။

“သူက ဒီကိစ္စမှာ ရောယောင်ပြီး ပါလာတာ”

‘ရောယောင်’တွင် ‘ရော’သည် နောက်ကြိယာ ‘ယောင်’ (လွှဲချော် ပြုမှုသည်)ကို အထူးပြုသည်။

“ဟိုလူ လှည့်ဖြားပြီး ခေါ်သွားလို့ ဒီလို ဖြစ်သွားတာ”

‘လှည့်ဖြား’တွင် ‘လှည့်’သည် နောက်ကြိယာ ‘ဖြား’ (သွေးဆောင်သည်)ကို အထူးပြုသည်။

“တမင်သက်သက် လျှောင်ရယ်တာမျိုး မလုပ်သင့်ပါဘူး”

‘လျှောင်ရယ်’တွင် ‘လျှောင်’သည် နောက်ကြိယာ ‘ရယ်’ (ပြီးရယ်သည်)ကို အထူးပြုသည်။

(c) ကြိယာနှင့် ကြိယာဝိသေသန လုံးတဲ့များ

နောက်ကြိယာက ကြိယာဝိသေသနသော ဆောင်နေပြီး ရှေ့ကြိယာကို အထူးပြုနေသော လုံးတဲ့ကြိယာများကို ဆိုလိုသည်။ နောက်ကြိယာဝိသေသနက ရှေ့ကြိယာကို ထူးခြားစေသည့် ထင်စား၊ မြင့်မား၊ ကြီးပြင်း၊ ရမ်းကားစသည့် လုံးတဲ့ကြိယာတို့တွင် နောက်ကြိယာများသည် ကြိယာဝိသေသန အသွင်ဆောင်ကာ ရှေ့ကြိယာများကို အထူးပြုနေသည်ကို သတိပြုမိရန် လိုပါသည်။

“သည်မယ် ထင်စားပါလို့ ချစ်အားငယ်သန်”

‘ထင်စား’တွင် နောက်မှ ‘စား’ (အထူး/လေးနက်)သည် ရှေ့က ‘ထင်’ (ထင်မြင်ယူဆသည်၊ မျှော်လင့်သည်၊ အားကိုးသည်) ကြိယာကို ပုံပိုးပေးနေကာ ကြိယာဝိသေသနအသွင်ကို ဆောင်ပါသည်။

“မြင့်မားတဲ့ ရှမ်းတောင်တန်းကြီးများ”

‘မြင့်မား’တွင် နောက်မှ ‘မား’(ကြီးမားသည်)သည် ရှေ့က ‘မြင့်’ ကြိယာကို ပုံပိုးပေးနေကာ ကြိယာဝိသေသနအသွင်ကို ဆောင်ပါသည်။

“ဒီအပင်တွေက သဘာဝအတိုင်း ကြီးပြင်းလာတာ”

‘ကြီးပြင်း’တွင် နောက်မှ ‘ပြင်း’(အားကြီးသည်)သည် ရှေ့က ‘ကြီး’ ကြိယာကို ပုံပိုးပေးနေကာ ကြိယာဝိသေသနအသွင်ကို ဆောင်ပါသည်။

“အခုတလော ဆိုင်ကယ်တွေ အတော် ရမ်းကားနေတယ်”

‘ရမ်းကား’တွင် နောက်မှ ‘ကား’(အမှန်ထက်ပိုလွန်သည်)သည် ရှုံးမှ ‘ရမ်း’(အဆင်ခြင်မဲ့ပြုမှုသည်) ကြိယာကို ပုံပိုးပေးနေကာ ကြိယာဝိသေသနအသွင်ကို ဆောင်ပါသည်။

ဖော်ပြပါ မြန်မာလုံးတဲ့ကြိယာများ၏ တဲ့စပ်ပုံတို့ကို အခြေခံကာ အနက် ငုပ်နေသော ဝတ်စားမှ စား၊ ရယ်မောမှ မော၊ လိမ်မာမှ လိမ် တို့၏ အနက်ကို ဖော်ထုတ်မည် ဖြစ်ပါသည်။

ဝတ်စားမှ စား (နောက်ဝဏ္ဏကို ဆန်းခိုခိုင်း)

တက္ကသိုလ်မြန်မာအဘိဓာန် အပိုင်း-၄ (စ အကွာရာ)တွင်- ‘စား’ကို အနက် (၉)မျိုး ဖွင့်သည်။

စား ၁-ကြို၊ ၁။ အစိုင်အခဲကို ဝါးချုံမျိုးသည်။

၂။ ထွက်ပေါ်သော အတုတ်အခွန် အကျိုးကျေးဇူးကို
ကောက်ခံ သုံးဆောင်သည်။

၃။ လောင်းတမ်းကစားပွဲတွင် ရှုံးသူ၏လောင်းကြေးကို
နိုင်သူက သိမ်းယူသည်။

၄။ မတရားသောနည်းဖြင့် ရယူသည်။

၅။ ပျောက်ပျောက်ကုန်ဆုံးစေသည်။

၆။ ဆွေးပျောက်ပြန်းတီးစေသည်။

၇။ အတာရှင်တစ်ဦး၏အသက်သည် ဤဟ်တစ်လုံး၏
အသက်နှင့် ယဉ်တဲ့နေသည်။

၈။ သချိုဘာသာအရ ကိန်းနှစ်ခုရှိရာ တစ်ခုသည်
အခြားတစ်ခုတွင် အကြိမ်မည်မျှဝင်နိုင်ကြောင်းကို
တွက်သည်။

၉။ အရင်းခံကြိယာပုဒ်၏ အနက်ကို လေးနက်
စေသည်။

[°] ဝန်း ဦး၊ ၁၉၆၃၊ ၅၄၉။

ဖွင့်ဆိုချက်(၉)တွင် ‘စား’ကို ‘အရင်းခံပှစ်အို အနက်ကို လေးနက်စေသည်’ဟု ဖွင့်ဆိုသည်ကို သတိပြုဖွယ်ဖြစ်သည်။ ‘စား’သည် ရှေ့ကြိယာကို လေးနက်စေကြောင်းကို ကုစား၊ ကိုးစား၊ ကောင်းစား၊ ကျက်စား၊ ကြိုးစား၊ ကြည့်စား၊ ခစား၊ ခံစား၊ ချောစား၊ င့်စား၊ စောင့်စား၊ စံစား၊ စွန့်စား၊ တောက်စား၊ တင်စား၊ တဲ့စား၊ ထင်စား၊ ပေးစား၊ ပုံနှုန်းစား၊ ပြုစား၊ ပြောစား၊ ဖမ်းစား၊ မြူဗျားစား၊ မွေးစား၊ မြှောက်စား၊ ယုံစား၊ လေးစား၊ ဝင်စား၊ ဝတ်စား၊ ဂုံးစား စသည် ကြိယာတို့တွင် ‘စား’က ရှေ့ကြိယာကို အထောက်အပံ့ပြုနေပုံကို ရှေးစာပေအကိုးအထောက်များနှင့် ဖွင့်ဆိုပြခဲ့ပါသည်။

ထို့ကြောင့် ရှေ့ကြိယာ၏ နောက်တွင် ‘စား’နောက် ကြိယာကို တွဲသုံးလျင် ရှေ့ကြိယာသည် ပိုမိုလေးနက်စေသည်ဟု ဆိုနိုင်သည်။

ဗြဟ္မာနရွှေ့ သဂ္ဗာကျမ်းတွင်မူ-

- စား- ၁။ အစာကို ဝါးမျိုးခြင်းကား မူလအနက်၊
 ၂။ ကစားဒိုင်က သိမ်းယူခြင်း၊
 ၃။ မိမိလုပ်ခာတွက် ရယူခြင်း၊
 ၄။ ကမ်းပါးများကို ရေတိုက်၍ ပြီးခြင်း၊
 ၅။ သတ္တာများကို ငရဲမီးစသည်တို့ဖြင့် ပျက်စီး ပြောင်းလဲ ခေခြင်း၊
 ၆။ ဥပစာအနက် မြှောက်ပွားခြင်း^၁

အထက်ဖွင့်ဆိုချက် (၆)မျိုးသည် တက္ကသိလ် မြန်မာအဘိဓာန် အပိုင်း(၄)၏ ဖွင့်ဆိုချက်များထက် ထူးခြားမူ မရှိပါ။

မြန်မာအဘိဓာန်တွင် အောက်ပါအတိုင်း ဖွင့်ဆိုပါသည်။

- စား ၁၊ ကြိုး- ၁။ ဝါး၍မျိုးသည်။
 ၂။ ပြို့ဆာစသည် သတ်မှတ်၍ အခွန်အတုတ်ကို ကောက်ခံသုံးစွဲပိုင်ခွင့် ရရှိသည်။
 ၃။ အသက်မွေးဝမ်းကျောင်း(တစ်ခုခု)ကို ပြုသည်။

^၁ ဗြဟ္မာနရွှေ့သဂ္ဗာကျမ်း၊ ၂၀၇။

- ၄။ လောင်းကစားပွဲတွင် ရှုံးသူ၏ လောင်းကြေးကို
နိုင်သူက သိမ်းယူသည်။
- ၅။ တဖြည်းဖြည်း ပျောက်ပျောက်ကုန်ဆုံး ပြန်းတီး
စေသည်။
- ၆။ သချို့ကိန်း နှစ်ခုရှိရာ တစ်ခုသည် အခြား
တစ်ခုတွင် အကြိမ်မည်မျှ ဝင်နိုင်ကြောင်းကို
တွက်သည်။
- ၇။ (ဥပစ္စ) မတရားသောနည်းဖြင့် ရယူသည်။^၁

ဗြဟ္မာနိဂုံးသို့သို့ဟကျမ်းနှင့် မြန်မာအဘိဓာန်၏ ဖွင့်ဆိုချက်တို့တွင် တဏ္ဍာသို့လ်
မြန်မာအဘိဓာန်တွင် ဖွင့်ဆိုသည့် ‘အရင်းခံပွဲ၏ အနက်ကိုလေးနက်စေသည်’ ဟူသော
အချက် မပါဝင်ပါ။

‘စား’ ကြိယာ၏ ဒုတိယဖွင့်ဆိုချက်ကို ဆက်လက်ဆန်းစစ်ပါက တဏ္ဍာသို့လ်
မြန်မာ အဘိဓာန်တွင်-

- စား J- ကြို၊ ပိုသည်၊ လွန်သည်၊ ကျော်သည်၂^၂
“တိုင်းရှည့်ရှုမှာ အထူကြွားကြွား၊ တတောင်စားလျက်” တန်ရ-င့်၆
“မြန်မာ ငါ့တိုင် ၁၀စား ခန့်。” ချုပ်ပုံ၊ ၃ ၁၂၄

ဟူသော စာပေ အကိုးအထောက်များအရ ပိုသည်၊ လွန်သည်၊ သာသည် ဟု အနက်
ရသည်ကိုလည်း တွေ့ရသည်။

ဗြဟ္မာနိဂုံးသို့ဟကျမ်းတွင်လည်း ထိုအချက်ကို အထောက်အကူပြုနေသော
ဖွင့်ဆိုချက်ကို တွေ့ရသည်။

“သာ(စာ)စား=သာလွန်သည်”^၃

‘စား’သည် ‘သာ’ ဟူသော ကြိယာနှင့် အနက်တူကြောင်း ဖွင့်ဆိုထားသည်။
‘သူက အပြောနဲ့စားနေတာ’ ‘သူက ဓာတ်ပုံစားတယ်’ ဟူသော ဝါကျတွင်
ထိုသူက အခြားသူထက် ‘သာ’သော အချက်မှာ အပြောကောင်းခြင်း၊ ဓာတ်ပုံထဲတွင်

^၁ မြန်မာအဘိဓာန်၊ ၂၀၁၈၊ ၉၃။

^၂ ဝန်းကျင်း၊ ၁၉၆၃၊ ၅၄၉-၅၅၀။

^၃ ဗြဟ္မာနိဂုံးသို့ဟကျမ်း၊ ၁၉၈၅၊ ၂၇၅။

ပို၍လေနေခြင်း ဟူသော အနက်ရသည်။ ထိုကြောင့် သာ နှင့် စား သည် အနက် တူသည်ဟု ကောက်ချက်ချိနိုင်သည်။

ထို့ပြင် ‘စားရရား’ဟူသော စကားလုံးနှင့် ဆက်နွယ်ဖွင့်ဆိုထားသည်။

“ခုနစ်ဦးတွင် ရွယ်လူးကျိုက်ထွား စားရရားတည့်။ ၄-၂၆၄။

ခြေခြားလက်ခြား စားရရားလျင် ထက်များနွယ်တက်။ ကိုး- ၁၃၃”

‘စားရရား’ သည် ထိုအဆိုများအရ ပိုလွန်များပြားသည်၊ ထူးထူးခြားခြားများပြားပိုလွန်သည် ဆိုသော အနက်ကို ပြနေကြောင့် တွေ့ရမည် ဖြစ်သည်။

ထိုအတူ နေ့စဉ်ပြောနေကျဖြစ်သော ‘များများစားစား’ ဟူသောစကားတွင် ‘များများ’သည် များပြားသည်ကို ဖော်ပြပြီး ‘စားစား’သည် အသံတူကာရန်ယူရုံသက်သက်သုံးထားသော လုံးထပ်စကား မဟုတ်ဘဲ ‘များများ’ ကဲသို့ပင် ပိုလွန်သည် ဟူသော အစိပ္ပာယ်ဖြစ်နိုင်ပါသည်။

ယင်းကို ‘နည်းနည်းပါးပါး’ ဟူသော စကားနှင့် ဆက်စပ်အနက်ကောက် ကြည့်နိုင်ပါသည်။ ‘ပါး’သည် ရွှေစကား ‘နည်း’နှင့် အနက်တူထပ်ထားသော စကားဖြစ်ရာ နည်းသည်ဟုပင် အနက်ရပါသည်။

သာခက်-

“ဒီနေ့ အလုပ်ပါးတယ်”

“မိတ်ကပ်ကို ပါးပါးလေးပြင်ပါ”

“ဒီလောက်က ပါးပါးလေးပါ”

ထိုသာဓမ္မများအရ ‘နည်းနည်းပါးပါး’သည် ‘နည်းပါးသည်’ဟု အနက်တူသည့် ကြိယာအတွဲဖြစ်ပြီး နောက်ကြိယာကို ကြိယာဝိသေသနအဖြစ် သုံးနေခြင်းဖြစ်သည်ဟု တင်ပြလိုပါသည်။ ထိုကြောင့် ‘များများ စားစား’ သည်လည်း ‘များပြားသည်’ဟု အနက်တူသည့် ကြိယာအတွဲဖြစ်ပြီး နောက်ကြိယာကို ကြိယာဝိသေသန အဖြစ် သုံးနေခြင်း ဖြစ်နိုင်သည်ဟု တင်ပြလိုပါသည်။

မြန်မာအဘိဓာန်၏ ဖွင့်ဆိုချက်တွင်လည်း-

စား ဂါး ကြို - ပိုလွန်သည်။

[°] ဗြိုဟ်နှင့်အတူ မြန်မာ အဘိဓာန်၏ ပြုပေးပို့ဆောင်ရွက်သူ၏ အမြတ်ဆုံး အကြောင်းအရာ ဖြစ်ပါသည်။

“သူသည် ကျန်တော့ထက် အရပ်အမောင်း အနည်းငယ်
စားသည်။”^၁

ထိုဖွင့်ဆိုချက်သည်လည်း ယခင်ဖွင့်ဆိုချက်များနှင့် သဘောသွားအတူတူပင်
ဖြစ်ပါသည်။ ထို့ကြောင့် ‘စားသည်’ ပိုသည်၊ သာသည်၊ လွန်သည်ကို ဖော်ပြသော
ကြိယာ တစ်ခုဟု ဆိုနိုင်ပါသည်။

သို့သော် ‘စား’ကို ကြိယာနောက်လိုက်အဖြစ် ဗြဟ္မာနိရုတ္တိသင်္ဘက္မာများတွင်
ဖွင့်ဆိုသည်ကိုလည်း တွေ့ရသည်။

‘စား’ - ကြိယာနောက်လိုက် အနက်မဲ့ ‘စား’ကိုရှာ၊^၂ ဟု ‘စား’ကို အနက်မဲ့သည်
ဟု ဖွင့်ဆိုသည်။ သာမကပြရာတွင် -

“ပေးစား = စား - အနက်မဲ့နောက်ဆက်၊ ယင်း ‘စား’
လိုက်သော ‘ပေးသည်’ သားသမီးပေးခြင်း၏သာ ထင်ရှားသည်။”^၃

“ပြစား = စား - အနက်မဲ့နောက်ဆက်၊ သို့ရာတွင် ‘စား’
တွဲလာသော ‘ပြုသည်’ အောက်လမ်းပညာဖြင့် သူတစ်ထူးအား
ထိခိုက်နစ်နာအောင် ပြုလုပ်ခြင်း အနက်၍သာ ထင်သည်။”^၄

အထက်ပါတို့တွင် ရှေ့ကြိယာ ပေး နှင့် ပြု ကို အနက်ရှိကြိယာအဖြစ်
ဖွင့်ဆိုပြီး ‘စား’ကို နောက်လိုက်ကြိယာအဖြစ် မဖွင့်ဆိုဘဲ အနက်မဲ့ နောက်ဆက်
အဖြစ်သာ ဖွင့်ဆိုသည်။ စာတမ်းရှင်အနေဖြင့် ‘ပေးစား’ နှင့် ‘ပြစား’ ဟူသော ကြိယာ
နှစ်ခုတွင် သူတစ်ပါး၏ ပယောဂပါဝင်နေသည်ဟု ဆင်ခြင်မိပါသည်။ ‘ပေးစား’ သည်,
သာမန်လက်ထပ်ပေးခြင်းမျိုးထက် အနက်ပိုပါသည်။ ‘မိဘတွေက ပေးစားလို့လေ၊
ဟူသော စကားတွင် ကာယကံရှင်၏ဆန္ဒကို မျက်ကွယ်ပြုပါသည်။ ထို့အတူ ‘သူက
လူပြစားခံရတယ်’ ဟူသော စကားသည်လည်း တစ်ပါးသူ၏ ပယောဂကြောင့်
ကာယကံရှင်တွင် နစ်နာမှု ဖြစ်ပေါ်သည်။ ‘စား’ သည် အရင်းခံကြိယာပုဒ်၏
အနက်ကို လေးနက်စေသည့်ပြင် သူတပါးပြုမှုချက်ကို ဖော်ပြနေပါသည်။

^၁ မြန်မာအဘိဓာန်၊ ၂၀၁၈၊ ၉၃။

^၂ ဗြဟ္မာနိယုတ္တိနယသင်္ဘက်၊ ၁၉၈၅၊ ၂၆၇။

^၃ ဗြဟ္မာနိယုတ္တိနယသင်္ဘက်၊ ၁၉၈၅၊ ၄၈၉။

^၄ ဗြဟ္မာနိယုတ္တိနယသင်္ဘက်၊ ၁၉၈၅၊ ၅၂၄။

မြန်မာအဘိဓာန်တွင်-

“စား ၃၊ စည်း - ကြိယာကို လေးနက်အောင် ထောက်ပံ့သော စကားလုံး စံစား၊ ကြိုးစား”^၁

ဟု ‘စား’သည် ပစ္စည်းဖြစ်သည်ဟု ဖွင့်ဆိုပြန်သည့်အတွက် သဒ္ဓါ သတ်မှတ်ချက် တိုးလာသည်ကို သတိပြုဖွယ် ဖြစ်ပါသည်။

ထိုသို့ အဘိဓာန်အသီးသီး၏ ဖွင့်ဆိုချက်များအနက် ‘စား’သည် အရင်းခံ ကြိယာ၏အနက်ကို လေးနက်စေသည်ဟူသော ဖွင့်ဆိုချက်ကို အခြေခံပြီး ‘ဝတ်စား’ သည် လုံးတွဲကြိယာတစ်ခုဖြစ်ကြောင်း ဆန်းစစ်လိုပါသည်-

“ဝတ်စား၊ ကြိုး- ဝတ်ဆင်သည်။”^၂

ဟု မြန်မာအဘိဓာန်က အနက်ဖွင့်သည်။ ‘ဝတ်စား’ သည် အဝတ်ဝတ်ခြင်းနှင့် အဆင်တန်ဆာ ဆင်ယင်သည် ဟူသော အနက် နှစ်မျိုး ရသည်။ သို့သော် ‘ဝတ်ဆင်’ သည်ဟု ပြောဆိုပို့စ်ပါလျက် ‘ဝတ်စား’ဟု သုံးနှစ်းရခြင်းအကြောင်းကို ချင့်ချိန်ရန် လိုအပ်ပါသည်။

သာခက (c)

“ကျောင်းသူဖြစ်ပြီး ဝတ်စားထားလိုက်တာ အမြင်မတော်ဘူး။”

ဤဝါကျွောင် ကျောင်းသူတို့သည် ကျောင်းသူဟူသော ဂုဏ်ပုဒ်ကို ထိခိုက် စေမည့် မသင့်တော်သော အဝတ်အစားများကို မဝတ်သင့်ဟု ညွှန်ပြသည်။ ထိုဝါကျွောင် ဝတ်ဆင်ဟု သုံး၍ မဆိုလျော်ပါ။ ‘ဝတ်စား’သည် ထူးထူးခြားခြားလွန်လွန်ကဲက ဝတ်ထားသည့် သဘော ဖြစ်သည်။ ကျောင်းသူ၏ ဝတ်စားဆင်ယင်မှ မသင့်တော်ပုံကို အလေးပေးဖော်ပြသည့် အနက်ဖြစ်သည်။

ထို့ပြင် ‘စား’သည် ပိုသည်၊ သာသည်၊ လွန်သည် ဟူသော အနက်ငုပ်ကြိယာ ဖြစ်ပြီး ရှေ့ကြိယာကို အထောက်အကူဗြို့ပြသည့် နောက်ကြိယာတစ်ခု ဖြစ်သည်။

သာခက (j)

“ပွဲသွားမယ်ဆိုတော့ လူလှပပ ဝတ်စားသွားရမှာပေါ့။”

^၁ မြန်မာအဘိဓာန်၊ ၂၀၁၈၊ ၉၃။

^၂ မြန်မာအဘိဓာန်၊ ၂၀၁၈၊ ၃၅၀။

ဤဝါကျတွင် ပဲလမ်းသဘင်သွားရာ၏ နေ့စဉ်ဝတ်နေကျထက် သဘော ပိုလွန်သော အဝတ်အစားမျိုးကို ဝတ်ရမည်ဟု ဆိုလိုသည်။ ပိုပိုသာသာ ပြင်ဆင် သွားရမည့် သဘော ဖြစ်သည်။

သာဓက(၃)

“သဘင်သွားလည်း၊ ဝတ်စားဆင်ယင်၊ တင့်မှုပြင်လျက်”

သုဝဏ္ဏလုံး သစ္စာခန်းပျို့ ပိုဒ်-၂၁၇ တွင် ဝတ်စားနှင့်ဆင်ယင်ကို တွဲလျက် ဖော်ပြရာ၍ ဝတ်စားသည် အဝတ်အစားကို ဆိုလိုခြင်းဖြစ်ပြီး လက်ကောက်၊ ပုတီး စသော အဆင်တန်ဆာတို့ကို ဆင်ယင်သည် ဟူသော သဘောသက်ရောက်ပါသည်။ သာမန်အချိန်ထက် ပိုပိုသာသာ ဝတ်စားခြင်းသဘော ဖြစ်သည်။

အောက်ပါသာဓကတွင်လည်း ‘စား’သည် ပိုသည်၊ သာသည်၊ လွန်သည် ဟူသော အနက်ငပ်ကြိယာဖြစ်ပြီး ရှေ့ကြိယာကို အထောက်အကူးပြုသည်။

လေးစား (ရှေ့/ခနာက်ဝဏ္ဏတို့ကို ဆန်းခွဲခြင်း)

လုံးတွဲကြိယာ ‘လေးစား’တွင် စကားလုံးနှစ်ခုလုံး အနက်ငပ်နေသည်ဟု ဆိုချင် ပါသည်။ ‘စား’၏ အနက်ငပ်ပုံကို ရှေ့တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ‘လေး’၏ အနက် ငပ်ပုံကို ပညာရှင်တို့ ဖွင့်ဆိုချက်များနှင့် ဆက်စပ်တင်ပြပါမည်။ ဆရာ ဗျာနိအိကယ်နှင့် ဆရာမ အင်နာအယ်လော့ ပြုစွာသော Burmese/Myanmar Dictionary of Grammatical Forms တွင် ‘စား’၏ အနက်ကို ဖွင့်ဆိုရာ၏ ‘လေးစား’ကို သာဓကအဖြစ် ဖော်ပြထား ပါသည်။

“စား – 1- (V--) = to consume, to V with relish, to savour V-ing, to V permanently; comm.elem cpd vb, CB+FB; *ရှေ့ – to look: = ရှေ့စား – to gaze upon; ခံ – to accept, receive; ခံစား – to enjoy, to suffer”

“လေး – to be heavy: လေးစား – to respect: ဝင် – to enter: ဝင်စား – to enter and possess (as spirit); တင် – to put on, above: တင်စား – to exaggerate; ပြော – to speak of; ထိုသပိတ်

အကြောင်းကို ခဏခဏ ဂုဏ်ယူ၍ ပြောစားမိမည် – later he was to speak of that strike with pride and satisfaction.”^၁

ထိဖွင့်ဆိုချက်တွင် ‘လေး’ကို to be heavy ဟု လည်းကောင်း၊ ‘လေးစား’ကို to respect ဟု လည်းကောင်း ဖွင့်ထားသည်။ ‘လေး’သည် ဝန်ချိန်အလေးအပေါ်ကို ပြောသည်။ ‘စား’သည် ပိုမိုလွန်ကဲသည်ဟု အနက်ဖွင့်ဆိုပါက ‘လေးစား’သည် ‘အလွန် လေးသည်’ ဟူသော အနက်သာ ထွက်ပါသည်။ ‘ရှိသေသည်’ ဟူသော အနက်နှင့် အလွန်ကွာခြားနေပါသည်။

ဝေါဟာရတ္ထပကာသနီတွင်-

“လေးလံသည် ဟူသည်၌ လေးသည်ဟူသော ဝိသဇ္ဇန်သံကား ပေါ့သည် ဟူသော ဂုဏ်အနက်မျှသာတည်း။ ထိန့်လျော်စွာ ဝန်လေးသည်။ အလေးအမြတ်ပြုသည် စသော ဆိုမိန့်ခြင်းတို့၏ အားကြီးခြင်း ခိုင်ခုခြင်း အနက်ထင်၏။”^၂

ဆရာတော်၏ အဖွင့်တွင် ထူးခြားသည်မှာ အားကြီးသည်၊ ခိုင်ခုသည် ဟူသော အခိုပ္ပာယ်များ ပါဝင်လာသော်လည်း အသုံးအနှစ်းကို သာစကမပြထားသဖြင့် ရှင်းရှင်း လင်းလင်း မသိနိုင်ပါ။

ဗြဟ္မာနရတိကျမ်းတွင်မူ-

“လေးစား – စား – အနက်မဲ့နောက်ဆက်၊ အလောက်အလား ပြခြင်း၊ ကရပြခြင်း အနက်၌သာ ဆက်သည်။”

“သူ့ကိုအောက်ထား၊ မလောက်လားပဲ၊ လေးစားမဖြူ” (မဟု-၁၉၄)

“ကိုယ်မှုပြည်ရေး၊ အလေးမဲ့စွာ၊ မနေရာဘူး” (မဟု-၁၉၃)

“လို့-လို့-လေး – နှစ်လို့သည်။ ချစ်နှစ်လို့သည်။”

“ဘစိုးမင်းကို မြတ်နိုးလေးတဲ့ လေးပါလော့။” (ကိုး- ၅၀)

“လောက်-လား-လေး – လောက်လောက်လားလား ဖြစ်သည်။ မပေါ့။”^၃

^၁ Okell, John & Anna Allot, 2001. 50.

^၂ ကျော်အောင်စံထား၊ ၁၉၆၆၊ ၄၁၁။

^၃ ဗြဟ္မာနရတိသံဃား၊ ၁၉၈၇၊ ၇၁၉။

ထိအထောက်အထားတို့တွင် ‘လေး’သည် အလေးထားရမည်။ မြတ်နီးရမည်။ ဟူသော အနက်ဆောင်သည့် လုံးချင်းကြိယာအဖြစ် သုံးထားပါသည်။ ထိအချိန်က ‘လေး’သည် မြတ်နီးသည်။ ရှိသေသည်ဟု အနက်ထွက်ခဲ့မည်လားဟု ခန့်မှန်းမိပါသည်။

ထိအချက်ကို ဖော်ပြနေသော သာဓကများလည်း ရှိပါသည်။ ‘မလောက်လေး မလောက်စား’ ဟူရှာတွင် ‘ဂုဏ်ပြုပို့ မမော်မထောက်၊ မလေးမစား’ သည့် သဘော ဆောင်သည်၊ ‘အရိုအသေ အလေးအမြတ်’ ဟူသော အသုံးတွင် ‘အလေးအမြတ်’သည် လေးနှင့်မြတ် ဟူသော ကြိယာတို့ကို ကြိယာနာမ်အဖြစ် အသွင်ပြောင်းထားခြင်း ဖြစ်သည်။ ထို့ပြင် ‘အလေးပေးသည်’ ဆိုခြင်းမှာ ကရာတစိုက်လုပ်ဆောင်သည်ကို ဖော်ပြသည်။ ‘နိုင်ငံတော်အလုံကို အလေးပြုသည်’ ဟူသော အသုံးသည်လည်း အလေးအမြတ်ပြုခြင်းပင် ဖြစ်သည်။ ‘ဒီဟင်းက လေးလိုက်တာ’ဟု ဆိုလျှင် ‘ဆားငန်သည်’ ‘အင်န်ဓာတ်ပိုမိုလွန်ကနေသည်’ကို ဆိုလိုခြင်းပင် ဖြစ်သည်။ ထို့ပြင် ‘မလေးမခန့်’၊ ‘ကြောင်အိုတော့ ကြောင်မလေး’၊ ‘လူမလေး ခွေးမခန့်’ ဟူသော စကားတို့နှင့်လည်း ချိန်ထိုးစဉ်းစားရန် ဖြစ်ပါသည်။ ထို့ကြောင့် ‘လေး’၏ မူလ အဓိပ္ပာယ်မှာ ပုဂ္ဂိုလ်၊ အရာဝတ္ထု၊ စသည်တို့ကို ပေါ့ပေါ့မထားဘဲ မြတ်နီးသည်။ ရှိသေသည်ဟု ဆိုနိုင်ပြီး ‘လေးစား’သည် အထူးမြတ်နီးရှိသေသည် ဟု အနက်ကောက်နှင့်သည့် လုံးတွဲကြိယာဟု ဆိုချင်ပါသည်။

ရယ်မော မှ မော (နောက်ဝဏ္ဏကို ဆန်းခိုခြင်း)

လုံးတွဲကြိယာ ‘ရယ်မော’ကို အဓိပ္ပာယ်တစ်မျိုးဖြင့် ဖွင့်ဆိုပုံ့ကို မကြောခဏ ကြားနေရပါသည်။ ရယ်စရာပြီးလျှင် မောစရာလာတတ်သည်ဟု ‘ရယ်’ နှင့် ‘မော’ကို ခွဲခြားကာ စာပေဟောပြောပွဲတွင် ဆရာအောင်သင်းက ပြောဆိုခဲ့ပုံ့မျိုး ဖြစ်ပါသည်။ ‘ရယ်မော’တွင် တွေ့ရသော ‘မော’၏ အဓိပ္ပာယ်ကို စဉ်းစားလျှင် ‘မော’ကို နောက်လိုက် ဝဏ္ဏအဖြစ် တွဲစပ်သုံးထားသော အခြားလုံးတွဲကြိယာများနှင့် နှိုင်းယဉ်ရန် လိုပါသည်။ သာမော၊ ရူမော၊ တင့်မော၊ ချောမော ဟူသော အသုံးများတွင် သာယာခြင်း၊ ရူချင်စဖွယ် ဖြစ်ခြင်း၊ တင့်တယ်ခြင်း၊ ချောခြင်း တို့နှင့် မောပန်းနွမ်းနယ်ခြင်း တို့ကို တွဲဖက်သုံးရန် မလိုက်ဖက်ပါ။ သို့ဖြစ်ပါက ‘မော’သည် မည်သည့်အဓိပ္ပာယ် ဆောင်သနည်း ဟု ဆန်းစစ်ကြည့်လိုပါသည်။

[°] ဝေဟာရပိုပ္ပါယာသလက္ခဏာဒီပကာ၊ ၆-၁၂၃၅၊ ၁၂၇၁။

ဝါဟာရတ္ထပကာသနိကျမ်းတွင်-

မော-

၁။ မိန်းမောသည်။

၂။ ပန်းမောသည်။ ဖတ်ဖတ်မောသည်။

၃။ ရျောမောသည် ဟူသော အရာကဲ့သို့ အထူးထင်စေလိုသော အရာ၊
ကောင်းမော၊ တင့်မော၊ သာမော--^၁

ဟု ဖွင့်ဆိုသည်။ ဝါဟာရတ္ထပကာသနိကျမ်း၏ ဖွင့်ဆိုချက်အရ ‘မော’တွင် မိန်းမောသည်၊
ပန်းမောသည် ဟူသော အမိဘယ်အပြင် ‘အထူးထင်စေလိုသောအရာ’ ဟူသော တာဝန်ရှိ
ပါသည်။ ထိုတာဝန်ကြောင့် ရှေ့ကြိယာ၏ အမိဘယ်ကို ပိုမိုလေးနှက်စေခြင်း ဖြစ်ပါ
သည်။ မည်သည့်အမိဘယ်ဖြင့် လေးနှက်စေသည်ကိုမူ ဆရာတော်က ဖော်ပြုမထားပါ။

ဗြဟ္မာနိရုံးကျမ်းတွင်-

မို့- မောက်- မာ- မော- မော

၁။ မိန်းမောသည်၊ မေ့မျောသည်။

၂။ မိုးမိုးကဲကဲပြုသည်။ မောက်မာသည်။

၃။ လွန်ကဲမှုပြ ကြိယာထောက်ပစ္စည်း^၂

စသည့် ဖွင့်ဆိုချက်များအရ ‘လွန်ကဲမှုပြ ကြိယာထောက်ပစ္စည်း’ ဟူသော အဖွင့်ကို
သတိပြုမိပါသည်။ ‘စား’ကို ဖွင့်ဆိုခဲ့စဉ်က အနက်မဲ့နောက်ဆက် ဟု ဖွင့်ဆိုခဲ့သော်လည်း
‘မော’ကိုမူ ကြိယာထောက်ပစ္စည်းဟု ဆိုပါသည်။ စင်စစ်အားဖြင့် စကားလုံးဖွဲ့ပုံ
သောာအရ ‘မော’ နှင့် ‘စား’သည် နောက်လိုက်ကြိယာ ဖြစ်သည်။ လုံးတဲ့ကြိယာ၏
ဒုတိယဝဏ္ဏနေရာကို ယူထားပုံချင်းလည်း အတူတူပင် ဖြစ်ပါသည်။ သို့သော် လွန်ကဲမှုပြ
ကြိယာထောက်ပစ္စည်းဟု အနက်ဖွင့်ဆိုပုံကို ဆန်းစစ်လိုပါသည်။

“ပေါက်ပြသာမော၊ သရက်တောတည့်၊ မင်းစောပထမ” (မယ်-၄၄၈)

“သဗ္ဗည်းကို၊ လူလူဆောလျင်၊ ရမောချင်၍” (ပါ-၄၉)

^၁ ကျော်အောင်စံထား၊ ၁၉၆၆၊ ၄၂၂။

^၂ ဗြဟ္မာနိရုံးနယ်များ၊ ၁၉၇၅၊ ၅၁၆။

အဖွဲ့များတွင် သာမော နှင့် ရမော ဟူသော လုံးတဲ့ကြီယာနှစ်ခုပါ နောက်ဝဏ္ဏ ‘မော’သည် အလွန် ဟူသော အဓိပ္ပာယ်ကိုဆောင်သည်။ သာမော- အလွန်သာယာ သည်။ ရမော- အလွန်ရချင်သည် ဟု အဓိပ္ပာယ်ဆောင်နေပါသည်။

မြန်မာအဘိဓာန်တွင် -

မော၊ ကြိ- ကိုယ်စိတ်အင်အား ကုန်ခန်းသည်။

မော၊ စည်း- အလွန် ဟူသော အနက်ဖြင့် ထောက်ပံ့သော စကားလုံး၊ သာမော၊ ရှုမောတင့်မော။^၁

ဟု ဖွင့်ဆိုပါသည်။

မြန်မာအဘိဓာန်၏ ဖွင့်ဆိုချက်အရ ‘မော’သည် အနက်ကို ထောက်ပံ့သည့် ပစ္စည်းဟု ဆိုသဖြင့် ပြဟ္မနိရူတိကျမ်းနှင့် အယူအဆတူသည်ဟု ဆိုရပါမည်။ ထောက်ပံ့ရာတွင်လည်း အလွန် ဟူသော အနက်ဖြင့် ထောက်ပံ့သည်ဟု ဆိုသဖြင့် ‘မော’ပါသည့် အခြားကြီယာများနှင့် နှိုင်းယဉ်လေးလာနိုင်သည်။

“ရယ်မော - ကြိ- နှစ်ခြိုက်စွာရယ်သည်။”

“မက်မော - ကြိ- စွဲလန်းစိတ် ပြင်းပြသည်။ အလွန်မက်သည်။”^၂

စသည်ဖြင့် ဖွင့်ဆိုသည်ဖြစ်ရာ နောက်ဝဏ္ဏ ‘မော’ သည် ‘ဂွန်ကဲသည်’ ဟူသော အနက်ကိုဆောင်သည့် နောက်လိုက်ကြီယာတစ်ခု ဖြစ်သည်။ ထိုအတူပင် ‘ရယ်မော’ မှ ‘မော’ နောက်ဝဏ္ဏသည် အားရပါးရ အလွန်ရယ်မောသည်ကို ဆိုလိုသော လုံးတဲ့ကြီယာ တစ်ခုအဖြစ် ယူဆပါသည်။

လိမ့်မာ မှ (ရှုံး/နောက်ဝဏ္ဏတို့ကို ဆန်းခြံခြင်း)

လိမ့်မာ၏ ယနေ့အနက်သည် ကောင်းသောအနက်သဘောကို ဆောင်သည်။ လိမ့်မာယဉ်ကျေးသည်။ လိမ့်မာပါးနှပ်သည် စသော အသုံးများအရ သိနိုင်သည်။ သို့သော် ‘လိမ့်’နှင့် ‘မှ’၏အနက်ကို တစ်ခုစီခဲ့ခြားကြည့်ပါက ‘လိမ့်’၏ အနက်သည် မကောင်းသော သဘောကိုဆောင်သည်။ လိမ့်လည်းသည်၊ လိမ့်ညာသည် စသောအသုံး များကို ကြည့်လျှင် သိနိုင်သည်။ ထိုအချက်ကို ဝါဟာရထွေပကာသနီ ကျမ်းပြု ဆရာတော်က သတိထားခဲ့မိသည်။ ထို့ကြောင့် အောက်ပါအတိုင်း မိန့်ဆိုခဲ့သည်-

^၁ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၂၆၂။

^၂ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၂၇၅။

“လိမ်မာ ဟူသောစကားအရ ကျွဲ့လိမ်မှုမြင်းသည်- ဟူ၍
အနက်ကြံကုန်သည်ကား သင့်နှီးအံသို့မရှိ၊ ‘လိမ်မောင့်လိမ်မာ
မောင့်ချင်းရာကား’ ဟူသော စကားအရ ကုသလာ-လိမ်မှုသော
သူ၏ဥစ္စ ဖြစ်ကုန်သောဟူ၍ အနက်ယောဇ္ဈာသည့်အရာတို့သည်
ကောက်ကျုစ်ကျွဲ့လိမ်မှုမြင်းသောသူ- ဟူ၍ အနက်သွားရှိခြင်း
ကြောင့် အပေါ်လမင်းသားသည် ကောက်ကျွဲ့လိမ်သည်ဟု
စကားကျို၍ မယုဇ္ဇို”

ဟု ဖွင့်ဆိုသည်။ ထိုကြောင့် ဆရာတော် မတိုင်မိကတည်းက ‘လိမ်မာ’ကို ကြံဆခဲ့
ဖူးကြောင်းနှင့် ထိုကြံဆချက်ကို ဆရာတော်က လက်မခံကြောင်း ထင်ရှားပါသည်။
သို့သော် ဆရာတော်၏ ဖွင့်ဆိုချက်များတွင်လည်း ထိုအချက်ကို နားလည်လက်ခံအောင်
ရှင်းရှင်းလင်းလင်း ဖွင့်ဆိုခြင်းမျိုး မတွေ့ရပါ။ ‘လိမ်မာ’၏ ရှေ့ဝါး ‘လိမ်’၏
အဓိပ္ပာယ်ကို ဆက်လက် ဆန်းစစ်ကြည့်ပါက-

ဝေါဟာရတ္ထပကာသနီးတွင်-

“လုံးကြီးတင် မသတ်လည်း ခွဲလိမ်သည် ဟူသော အနက်သာ
ထင်၏”

ဟု အကျဉ်းမျှသာ ဖွင့်ဆိုသည်ကို တွေ့ရသည်။^၂

ဗြဟ္မာနိရုတ္ထီကျမ်းတွင် -

“လှည့်-လည်-လိမ်” = လှည့်ပတ်သည်။ ကျွဲ့လည်သည်၊
ရစ်ပတ်သည်။

“လေ့-လာ-လည်-လိမ်” = လည်သည်၊ ကျင်လည်သည်၊
ကျွဲ့မ်းကျင်သည်။^၃

ဟူသော ဖွင့်ဆိုချက်အရ ကျင်လည်သည်၊ ကျွဲ့မ်းကျင်သည် ဟူသော အဖွင့်စကားသည်
‘လိမ်မာ’၏ အဓိပ္ပာယ်ကို ကြံဆရာတွင် များစွာ အထောက်အကူပေးနိုင်ပါသည်။

“မွတ်-မာ” = မွတ်သည်၊ လည်ပတ်သည်၊ ကျင်သည်။^၄

^၁ ကျော်အောင်စံထား၊ ၁၉၆၆၊ ၄၁၂။

^၂ ကျော်အောင်စံထား၊ ၁၉၆၆၊ ၆၉၅။

^၃ ဗြဟ္မာနိရုတ္ထီကျမ်း၊ ၁၉၈၅၊ ၇၄၅။

^၄ ဗြဟ္မာနိရုတ္ထီကျမ်း၊ ၁၉၈၅၊ ၅၈၉။

ထို့ကြောင့် ‘လိမ်မှ’သည် ကျင်လည်သည်၊ ကျမ်းကျင်သည် ဟူသော အနက် ဆောင်သည့် လုံးတဲ့ကြိယာ ဟု ဆိုချင်ပါသည်။

မြန်မာအဘိဓာန်တွင်-

လိမ္မာ၊ ကြိ- ၁၊ အနေအထိုင်၊ အပြောအဆို စသည် ယဉ်ကျေး
သိမ်မွေ့သည်။

၂၊ ကျမ်းကျင်တတ်မြောက်သည်။

ဟု ဖွင့်သည်။

လိမ်၊ ကြိ- ၁၊ အရှစ်အရှစ်ခွေပတ်သည်။

၂၊ မဟုတ်မမှန် လှည့်ပတ် ပြောဆိုပြုမှုသည်။
ညာသည်။

လိမ်လည်၊ ကြိ- မရှိုးသားသောစိတ်ဖြင့် မဟုတ်မမှန် လှည့်ပတ်
ပြောဆို ပြုမှုသည်။

ဆိုခဲ့သော ဖွင့်ဆိုချက် သုံးမျိုးအနက် ပြဟ္မနိရှုတိုးဆရာတော်က ‘ကျမ်းကျင်သည်’
ဟူသော အဖွင့်သည် ‘လိမ်မှ’၏ အမို့ယ်ကို အထောက်အကူးပြနိုင်သော ဖွင့်ဆိုချက်
ဖြစ်သည်။ မည်သို့အထောက်အကူးပြုသည်ကို အောက်ပါသာကေများအရ သိနိုင်သည်-

“လိမ်လည်”

“လိမ်ညာ”

“လိမ်ကောက်”

“လိမ်တွန့်”

ဟူသော လုံးတဲ့ကြိယာတိုးသည် ရှေ့တွင် ဖော်ပြခဲ့သော အနက်တူလုံးတဲ့ကြိယာ
အမျိုးအစားတွင် အကျိုးဝင်ပါသည်။ သို့ဖြစ်၍ လိမ်နှင့်လည်၊ လိမ်နှင့်ညာ၊
လိမ်နှင့်ကောက်၊ လိမ်နှင့်တွန့် တိုးသည် အနက်တူသည့် ကြိယာများ ဖြစ်သည်။

‘လည်’နှင့် တွဲစပ်သုံးတတ်သော ကြိယာများမှာ အောက်ပါအတိုင်းပင်
ဖြစ်ပါသည်-

“ကျင်လည်”

[°] မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၃၃၄။

“ကျေလည်”

“ပြေလည်”

“လှည့်လည်”

ဟူသော လုံးတဲ့ကြိယာများ အနက် ‘ကျင်လည်’ ဟူသော ကြိယာသည် အနက်တူ လုံးတဲ့ကြိယာ အမျိုးအစား ဖြစ်သည်။ ကျင်နှင့်လည် တို့ကို အဓိပ္ပာယ်တူ သုံးလေ့ ရှိသည်။ ‘ကျင်’ကို သံပြင်းနှင့်ဖတ်လျင် ‘ဂျင်’ဟု အသံထွက်ပြီး လည်ပတ် နေသော အရာကို ဉာဏ်းသည်။

ထိုအတူပင် “လူဖြစ်ကျင် နတ်ဖြစ်ကျင်”၊ ‘လူချာနတ်ရွာ သံသရာအရှည် ကျင်လည်ရာရာ လူရွာ ဖြစ်လည်း လုထက်အမြတ် မန္တာတ်မင်း၏ စည်းစီမံသို့သော စည်းစီမံကိုင်လျင် လိုပ်ချင်သတေး”^{၁၁} စသော ပုဂံခေတ်ကျောက်စာ အသုံးတို့တွင်လည်း လူဖြစ်လိုက် နတ်ဖြစ်လိုက်ဖြင့် ကျင်လည်နေသော သံသရာ၏ သဘောကို ဖော်ညွှန်းသည်။ ထိုကြောင့် ‘ကျင်’၏ အဓိပ္ပာယ်ကို လည်ပတ်သည် ဟူ၍ ဖွင့်ဆိုနိုင်သည်။

ထိုသို့ဆိုပါက ကျင်နှင့် တွဲစပ်လေ့ရှိသော ကြိယာများကို လေ့လာဆန်းစစ်ရန် ဖြစ်ပါသည်-

“ထံကျင်”

“နာကျင်”

“ကျမ်းကျင်”

ထိုကြိယာများသည်လည်း အနက်တူ လုံးတဲ့ကြိယာများဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုကြောင့် ‘ကျင်’သည် လည်ပတ်သည် ဟူသော အနက်အပြင် ကျမ်းကျင်သည် ဟူလည်း အနက်ကောက်နိုင်ပါသည်။

‘လိမ်မှ’ မှ နောက်ဝါး ‘မာ’၏ အဓိပ္ပာယ်ကို ရေးပညာရှိတို့က အောက်ပါ အတိုင်း ကြံဆခဲ့ပါသည်။

ဝါဟာရတ္ထပကာသနီကျမ်းတွင်-

“မာ - ကျန်းမာသည်၊ သန်မာသည်၊ မောင့်မာသည် - ဟု ဖွင့်သည်။ ကျန်းမာ၊ မောင့်မာ ဟူသော ဆိုမိန့်ခြင်းကား မပျောင်းမည့်

^{၁၁} စောလုံ၊ ၂၀၁၅၊ ၃၉၇။

ခိုင်ခံခြင်း အနက်တည်း၊ ထိအနက်ကို မောင့်မှာသည်၊ မာမြင်းသည်၊
မာကျာသည် စသည့်ဖြင့် ဖွင့်ဆိုသည်။”

သို့သော် ‘မာ’၏ အနက်ကို မပျောင်းမည့်၊ ခိုင်မှာသည်၊ မာကျာသည်ဟု
ဆိုရုံနှင့် မပြည့်စုပါ။ ကြီးမား မိမောက်သည်၊ လွန်ကဲသည် ဟူသော အမိပ္ပာယ်လည်း
ရှိနေကြာင်း မ၊ မာ၊ မား ဟူသော အသံစုအရ သိသာပါသည်။ လက်မ၊ ယုတ်မ၊
မြင့်မား ဆိုသော ဝေါဟာရများတွင် ကြီးမားသည့် သဘော၊ လွန်ကဲသည့် သဘောသည်
ထင်ရှားပါသည်။

လုံးတွဲကြိယာများတွင် ‘စား’ ဟူသည့် နောက်ဝဏ္ဏကဲ့သို့ပင် ‘မာ’ သည်လည်း
ကြီးမား၊ မြင့်မား၊ မိမောက်၊ လွန်က ဟူသော အနက်များဖြင့် ရှေ့ကြိယာကို
ထူးခြားလေးနက်စေသည်ဟု ဆိုချင်ပါသည်။ ထို့ကြောင့် မြန်မာအဘိဓာန်တွင် ဖော်ပြ
ထားသော ‘လိမ္မာ’ ဟူသော ကြိယာတွင် ‘လိမ္မာ’သည် ကျမ်းကျင်သည် ဟူသော
အနက်ကိုဆောင်သည်။ ‘မာ’သည် ‘လွန်ကဲသည့်’ဟု အနက်ရသော နောက်ဝဏ္ဏတစ်ခု၊
ဖြစ်ပြီး ‘လိမ္မာ’သည် ‘အထူးကျမ်းကျင်သည်။ လွန်လွန်ကဲက တတ်မြောက်သည်’
ဟူသော အနက်ကိုဆောင်သည့် လုံးတွဲကြိယာတစ်ခုဖြစ်သည်ဟု ဆိုချင်ပါသည်။

မောင်ထွား၏အချင်းနှစ်ပုဒ်မှ ‘လိမ္မာ’အသံးကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်—

“ပုံးပျိုးငယ်မှ သာချို့
နှုတ်ရေးလိမ္မာ
ဖန်တရားပင်
သစ္စပန်က် မြစ်ဆိုချက်ပေတည့်
မြမျက်လိုပဲလေ။”

ဟူသော ကဗျာတွင် ‘နှုတ်ရေးလိမ္မာ’ ဟူသော အသံးသည် နှုတ်မှူးရာ ကျမ်းကျင်
သည်ဟု အမိပ္ပာယ်ကောက်နှင့်သည်။ ထို့ပြင် အပြောအဆို ယဉ်ကျေးသိမ်မွှဲသည်
ဟုလည်း ယဉ်ဆိုင်သည်။ ‘လိမ္မာ’၏ အမိပ္ပာယ်သည် ကျမ်းကျင်သည် ဟူသော
သဘောအပြင် ယဉ်ကျေးသိမ်မွှဲသည်ဟု အနက်ပ္ပားလာခြင်း ဖြစ်မည်လားဟု
တွေးတော်မိပါသည်။

^၁ ကျော်အောင်စံထား၊ ၁၉၆၆၆၊ ၄၁၁။

^၂ ဧည့်မီးမင်း၊ ၂၀၁၂၊ ၂၆၉။

“အားမရှိခင် ဆားလျက်ချင်သည့်နယ်
ရွှေရင်တော် ရတနာ မဆာတန်ဆာရွှေမယ်။
အလိမ်မာ လွင်မကျင်းပါနှင့် ကြံရင်းတိုင်းလေး။”^{၁၁}

ဟူသော အဲချင်းပါ ‘အလိမ်မာ’သည် ယဉ်ကျေးသိမ်မွေ့ခြင်းမဟုတ်၊ ကျမ်းကျင်ခြင်းလည်း မဟုတ်ပါဘဲ လှည့်ပတ်ပြောဆိုတတ်သော မှသားဆိုတတ်သော သဘောကို ဖော်ပြန် ပါသည်။ ကွဲလိမ်လည်သည့် အနက်ဖြစ်သည်ဟု ဆိုချင်ပါသည်။ ထို့ကြောင့် ဖော်ပြပါသာဓကတွင် ‘လိမ်မာ’သည် လှည့်ပတ်သည် ဟူသော အနက်ကိုပင် ဖော်ပြန် သဖြင့် ‘လိမ်မာ’၏ အနက်ကို အမျိုးမျိုးကောက်ယူနိုင်ကြောင်း ထင်ရှားပါသည်။

မြှင့်သုံးသပ်ချက်

မြန်မာစာပေ အဦးအစတွင် လုံးချင်းကြိယာတို့ကို အသုံးပြုခဲ့ကြသည်။ စာပေ အရေးအသား အပြောအဆိုတို့ ဖွံ့ဖြိုးတိုးတက်လာချိန်တွင် ဆိုလိုရင်းကို အထောက်အကူ ပြစ်လို့သဖြင့် လုံးတွဲကြိယာများကို အသုံးပြုလာကြသည်။ နောင်ကာလရှည်ကြာ လာသည့်အခါ ရှုံးကြိယာကိုသာ အလေးပြမိပြီး နောက်ကြိယာ၏ အနက်ကို မစဉ်းစားဘဲ ပြောဆိုလာကြပါသည်။ ထို့ပြင် ရှုံးကြိယာ၏ အနက်ကိုသာ စဉ်းစားပြီး နောက်ကြိယာကို အထောက်အကူပြုသည့် ပစ္စည်း၊ ရှုံးကြိယာ၏ အဓိပ္ပာယ်ကို လေးနက် စေသော ထောက်ပံ့ပေးသော နောက်ဆက်ဟုသာ အတိုင်းတို့တွင် ဖွင့်ဆိုလာကြ ပါသည်။ ကြိယာဟုတ်မဟုတ် စိစစ်ကြံးဆက်လည်ရန် အားမပြုတော့ဘဲ အသုံးရွှေသွားသည် ဟုသာ ဆိုကြခြင်းများလည်း ရှိပါသည်။ စင်စစ်အားဖြင့် လုံးတွဲကြိယာတို့တွင် နောက်ဝဏ္ဏတို့၌ ကိုယ်ပိုင်အနက်များရှိကြပြီး ရှုံးကြိယာကို ထောက်ပံ့ပေးခြင်း ရှိသလို အနက်အဆက်အစပ်မရှိဘဲ ရပ်တည်နေခြင်းမျိုးလည်း ရှိပါသည်။ ထို့ကြောင့် အနက်ငပ်နေသော ရှုံး/နောက်ကြိယာတို့ကို အနက်ဖွင့်ကြည့်ခြင်းအားဖြင့် ကြိယာ တို့၏ အခန်းကဏ္ဍာကို ဆင်ခြင်နိုင်မည်ဖြစ်ပြီး အချို့ကြိယာတို့၏ ငပ်နေသော အနက်အဓိပ္ပာယ်တို့လည်း ပေါ်ထွက်လာမည်ဟု သုံးသပ်မိပါသည်။

^{၁၁} ရွှေသိမ်းမင်း၊ ၂၀၁၂၊ ၂၆၉။

နိဂုံး

မြန်မာဘာသာစကားရှိ နှစ်လုံးတဲ့ကြိယာတို့တွင် အနက်ငါပ်နေသော ကြိယာများ ရှိကြောင်းကို တတ်စွမ်းသရွှေ့ ဆန်းစစ်တင်ပြထားပါသည်။ အဘိဓာန်တို့တွင် အနက်ဖွင့်ပုံးမတိမ်းမယိမ်းရှိခြင်း၊ ကွဲလွှဲနေခြင်းတို့၏ အကြောင်းရင်းကို သတိပြုမိရန် ကြိုးစားထားပါသည်။ ထိုသို့ အနက်ဖွင့် ကွဲလွှဲခြင်းအကြောင်းကို ဆက်လက် သုတေသနပြုရန် လိုအပ်ပါသည်။ ဤစာတမ်းတွင် ဖော်ပြထားသော ကြိယာများ သာမက တွယ်တာ၊ ယဉ်ပါး၊ ထင်စား၊ မွေးစား စသည့် လုံးတဲ့ကြိယာတို့၏ အနက်များကို ဆက်လက် ဖော်ထုတ်စွမ်းကြရန် တိုက်တွန်းအပ်ပါသည်။

ကျမ်းကူးစာရင်း

မြန်မာဘာသာ

ကောသလွှာ၊ ဆရာတော်။ (၁၉၈၅)။ မြို့ဟန်ရွှေ့နယ်သင်္ဘာ ၈၇ မြန်မာစကားလုံးပြောင်းထုံးကျမ်း။ ရန်ကုန်၊ စာပေပေါင်းကူးပုံနှိပ်တိုက်။

ကျော်အောင်စံထား၊ ဆရာတော် (ဒုတိယ)။ (၁၉၆၆)။ ဝါဟာရတ္ထပကာသနီကျမ်း(ဒု-အုပ်)။ ရန်ကုန်၊ တိုးစာပုံနှိပ်တိုက်။

မဟာဇေယာသခံယာ၊ (လောသင်းအတွင်းဝန်)။ (၁၉၆၃)။ ဝါဟာရလိုနတ္ထဒီပနီ။ ရန်ကုန်၊ ဟံသာဝတီပုံနှိပ်တိုက်။

မြန်မာအဘိဓာန်။ (၂၀၁၈)။ ရန်ကုန်၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ မြန်မာစာအဖွဲ့။

ဝန်၊ ဦး။ (၁၉၈၂)။ တက္ကသိုလ်မြန်မာအဘိဓာန်၊ အပိုင်း၁၊ ရန်ကုန်၊ ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန။

အင်လိပ်ဘာသာ

Okell.John and Allott, Anna. (2001). Burmese / Myanmar Dictionary of Grammatical Forms. Curzon Press, Carnwall.

ပတ်ရှုသော စာအုပ်စာရင်း

မင်းထင်၊ ဦး (ဆရာ)။ ၁၉၅၉။ ဝါဟာရနှင့်ပေါရာဏာ၊ ရန်ကုန်၊ သိန်းညွှန်းဦးစာပေ။

သာနိုး၊ မောင်။ ၂၀၀၉။ မြန်မာစကားနဲ့စာပေ၊ ရန်ကုန်၊ ကျောက်ဆောင်စာအုပ်တိုက်။

ဝါဟာရလိပ်ပွဲသ-လက္ခဏဒီပကာ၊ ရန်ကုန်၊ ငွေယမုန်စာပေ။